

A note on romanization:

There is no widely used, consistent romanization for Myanmar script. For articles in this journal, authors may choose a romanization system of their preference, as long as it is consistent within the article. Well-known place names, historical names, and preferred spelling of personal names need not follow the overall romanization, and may be capitalized following English conventions. Generally, pronunciation rather than spelling should be followed, as romanization is for convenience, not precision. For consistency, the following romanisation, which draws on common practice, is suggested:

က ka	ခ kha	ဂ ga	ဃ gha	င nga
စ sa	ဆ hsa	ဇ za	ညာ za	ည ဉ nya
ဋ ta	ဌ hta	ဍ da	ဎ dha	ဏ na
တ ta	ထ hta	ဒ da	ဓ dha	န na
ပ pa	ဖ hpa	ဗ ba	ဘ ba	မ ma
ယ ya	ရ ya/ra	လ la	ဝ wa	ထာ tha
	ဟ ha	ဠ la	အ a	
ကျ ကြ kya	ချ ခြ cha	ဂျ ဂြ gya	ရှ ယှ sha	

အ+ အ အာ အာ: a; အိ အီ အီး: I; အု အူ အူး: u; အေ့ အေ အေး: ay;
အဲ့ အယ် အဲ e; အော့ အော် အော aw; အို အို အိုး: o

အည် should be romanized *i*, *ay*, or *e* according to the sound.

က finals			
အက် ek	အောက် auk	အိုက် aik	
ငါ့ finals			
အင် in	အိုင် in	အိုင် aing	အောင် aung
	အင့် int	အဦ int	
စ final			
အစ် it			
တ and ဝ finals			
အတ်၊ အပ် at	အိတ် အိပ် eik	အုတ် အုပ် ok	အွတ် အွပ် ut
န မ and အံ finals			
အန် အမ် အံ an	အိန် အိမ် ein	အုန် အုမ် အုံ on	အွန် အွမ် အွံ un
အန့် အမ့် အံ့ ant	အိန့် အိမ့် eint	အုန့် အုမ့် အံ့ ont	အွန့် အွမ့် အွံ့ unt

Words starting with a half-syllable *a* အ can be written with a-. Most tones cannot be easily represented in a simple romanization. When greater precision is required, it is better to use Myanmar script.

Some examples:

- ကုန်သည် kon the
- ဆန်း hsan
- အကြောင်း a-kyauṅ
- စာအုပ် sa ok
- ကျပ် kyat
- ပစ္စည်း pyitsi
- မသွားဘူး ma-thwa bu